

မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်
လီမိတက်(အမ်အေဂျီဒီပီအယ်လ်)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသောနှစ်အတွက်

ဘဏ္ဍာရေးရှင်းတမ်းများ

ငွေကြေး - မြန်မာကျပ်ငွေ

ကုမ္ပဏီအမည် : မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်
လီမိတက်(အမ်အေဂျီဒီပီအယ်လ်)

ဘဏ္ဍာရေးကာလ : ဧပြီလ ၁ ရက် ၂၀၂၅ ခုနှစ် မှ မတ်လ ၃၁ ရက် ၂၀၂၆ ခုနှစ်

မာတိကာ

စာမျက်နှာ

စီမံအုပ်ချုပ်သူများ၏ တာဝန်ဖော်ပြချက်

၁

ပြင်ပစာရင်းစစ်အစီရင်ခံစာ

၂မှ၅

ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း

၆

ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း

၇

အစုရှင်များ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှုရှင်းတမ်း

၈

ငွေသားစီးဆင်းမှုရှင်းတမ်း

၉

ဘဏ္ဍာရေးရှင်းတမ်းများ အပေါ် မှတ်စုများ

၁၀ မှ ၂၄



မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက် (အမ်အေဂျီဒီပီအယ်လ်)
စီမံအုပ်ချုပ်သူများ၏ တာဝန်ဖော်ပြချက်

စီမံအုပ်ချုပ်သူများသည် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများ (International Financial Reporting Standards) နှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဘဏ္ဍာရေးရှင်းတမ်းများကို သင့်လျော်မှန်ကန်စွာ ရေးဆွဲဖော်ပြရန် တာဝန်ရှိပါသည်။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက် (အမ်အေဂျီဒီပီအယ်လ်) ၏ ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးရှင်းတမ်းများနှင့် ဝင်ငွေအလုံးစုံပါသောရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှု ရှင်းတမ်း၊ ငွေသားစီးဆင်းမှု ရှင်းတမ်း နှင့် အရေးပါသော စာရင်းဆိုင်ရာ မူဝါဒများ အကျဉ်းချုပ်နှင့် အခြားရှင်းလင်းဖော်ပြထားသော မှတ်စုများပါဝင်သော ဘဏ္ဍာရေးရှင်းတမ်းများကို သင့်လျော်မှန်ကန်စွာ ရေးဆွဲဖော်ပြရန်မှာ စီမံအုပ်ချုပ်သူများ၏ တာဝန်ဖြစ်ပါသည်။

ယင်းစီမံအုပ်ချုပ်သူများ၏ တာဝန်များတွင် ဆီလျော်သောစာရင်းဆိုင်ရာ မူဝါဒများအား ရွေးချယ်၍ တစ်သမတ်တည်း ကျင့်သုံးခြင်းနှင့် အမြော်အမြင်ရှိပြီး ကျိုးကြောင်းဆီလျော်မှုရှိသော ခန့်မှန်းခြင်းနှင့် ပိုင်းခြားချင့်ချိန်သုံးသပ်ခြင်းတို့ကို ပြုလုပ်ခြင်း စသည်တို့ ပါဝင်ပါသည်။

ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများအား လွှဲမှားစွာအသုံးပြုမှုမှ ကာကွယ်ရန်၊ လုပ်ငန်းဆောင်ရွက်ချက်များအားလုံးသည် သင့်လျော် မှန်ကန်မှုရှိရန်နှင့် သင့်တင့်လျောက်ပတ်သော ဘဏ္ဍာရေးရှင်းတမ်းများကိုရေးဆွဲရန်လိုအပ်သည့် သက်ဆိုင်ရာစာရင်း မှတ်တမ်းအားလုံးကို ပြည့်စုံမှန်ကန်စွာ ထိန်းသိမ်းထားရှိရန် အတွက် ဌာနတွင်း ကြီးကြပ်ကွပ်ကဲမှု စနစ်ကို ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း၊ ထိန်းသိမ်းခြင်း တာဝန်မှာ အဖွဲ့အစည်း၏ စီမံခန့်ခွဲသူများ၏ တာဝန်ပင်ဖြစ်ပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၂၅၇ (က) နှင့် ၂၅၈ (က) ပါ လိုအပ်ချက်များနှင့် အညီပြင်ဆင်ထားသော အစီရင်ခံစာ၏ အစိတ်အပိုင်းအဖြစ် ဆောင်ရွက်ထားပါသည်။

စီမံအုပ်ချုပ်သူများကိုယ်စား


TUN LWIN
CHAIRMAN
Myanmar Agricultural &
General Development Public Ltd.


DR. MAUNG MAUNG AYE
MANAGING DIRECTOR
Myanmar Agricultural &
General Development Public Ltd.

၂၀၂၆ ခုနှစ်၊ ဇွန် လ () ရက်။



Thadar Sin Company Limited



၂၀၂၆ ခုနှစ်၊ ဇွန် လ (၂၆) ရက်။

ပြင်ပစာရင်းစစ်အစီရင်ခံစာ

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက် (အမ်အေဂျီဒီပီအယ်လ်)၏ အစုရှယ်ယာရှင်များ

ဘဏ္ဍာရေးရှင်းတမ်းများနှင့် စပ်လျဉ်းသည့် စာရင်းစစ်ဆေးမှုအပေါ်အစီရင်ခံစာ

စာရင်းစစ်ထင်မြင်ယူဆချက်

ကျွန်မတို့ စာရင်းစစ်အဖွဲ့သည် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်လီမိတက် (အမ်အေဂျီဒီပီအယ်လ်) ၏ ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း၊ ယင်းနေ့ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှုရှင်းတမ်း၊ ငွေသားစီးဆင်းမှုရှင်းတမ်းနှင့် အရေးပါသော စာရင်းကိုင်မှုဝါဒများ အကျဉ်းချုပ်ပါဝင်သော ဘဏ္ဍာရေးရှင်းတမ်းများအပေါ် မှတ်စုများကို စစ်ဆေးခဲ့ပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ပုဒ်မ ၂၈၀ (က) နှင့် (ခ) အရ ကျွန်မတို့ ရရှိခဲ့သည့် စာရင်းစစ်အထောက်အထားများသည် ကျွန်မတို့၏ စာရင်းစစ်ထင်မြင်ယူဆချက်အတွက် အခြေပြုရန် လုံလောက်သင့်လျော်သည်ဟု ယုံကြည်ပါသည်။

ကျွန်မတို့ စာရင်းစစ်အဖွဲ့သို့ ရှင်းလင်းတင်ပြထားသည့် ပူးတွဲပါ ဘဏ္ဍာရေးရှင်းတမ်းများသည် ကုမ္ပဏီ၏ ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေ၊ ယင်းနေ့ကုန်ဆုံးသောနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု ရလဒ်များနှင့် ငွေသားစီးဆင်းမှုများကို နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများ (International Financial Reporting Standards) နှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အခြေအနေမှန်ကို သင့်တင့်လျောက်ပတ်စွာ ဖော်ပြထားကြောင်း ထင်မြင်ယူဆပါသည်။

စာရင်းစစ်ထင်မြင်ယူဆချက်အတွက် အခြေခံမူ

ကျွန်မတို့ စာရင်းစစ်အဖွဲ့သည် နိုင်ငံတကာစာရင်းစစ်စံများနှင့်အညီ စစ်ဆေးမှုဆောင်ရွက်ခဲ့ပါသည်။ အဆိုပါစံများအရ ကျွန်မတို့အဖွဲ့၏တာဝန်များကို ဤအစီရင်ခံစာ၏ ဘဏ္ဍာရေးရှင်းတမ်းများအပေါ် စာရင်းစစ်ဆေးခြင်းအတွက် စာရင်းစစ်၏ တာဝန်ကဏ္ဍတွင်ထပ်မံဖော်ပြထားပါသည်။ ကျွန်မတို့သည် မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးရှင်းတမ်းများကိုစာရင်းစစ်ဆေးခြင်းနှင့် သက်ဆိုင်သည့် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ နိုင်ငံတကာစာရင်းကိုင်များကျင့်ဝတ်စံနှုန်းများအဖွဲ့ (IESBA) ၏ ကျင့်ဝတ်စည်းကမ်းထိန်းသိမ်းရေး ဥပဒေ (IESBA Code) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီနှင့် သီးခြားလွတ်လပ်စွာ ရပ်တည်ခဲ့ပြီး စစ်ဆေးခဲ့ပါသည်။ ထို့အတူ အခြားသောကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ လိုအပ်ချက်များကိုလည်း လိုက်နာဆောင်ရွက်ခဲ့ပါသည်။ ကျွန်မတို့ရရှိခဲ့သော စာရင်းစစ်အထောက်အထားများသည် ကျွန်မတို့၏ စာရင်းစစ်ထင်မြင်ယူဆချက်အတွက် အခြေပြုရန် လုံလောက်သင့်လျော်သည်ဟု ယုံကြည်ပါသည်။



ဘဏ္ဍာရေးရှင်းတမ်းများအတွက် စီမံအုပ်ချုပ်သူများနှင့် စီမံခန့်ခွဲကြီးကြပ်သူများ၏တာဝန်

ဘဏ္ဍာရေးရှင်းတမ်းများကို နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများ (International Financial Reporting Standards) နှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြုစုပြီး သင့်လျော်မှန်ကန်စွာ ရေးဆွဲဖော်ပြရန်မှာ စီမံအုပ်ချုပ်သူများ၏ တာဝန်ဖြစ်ပြီး လိမ်လည်မှု၊ မှားယွင်းမှုတို့ကြောင့် အရေးပါသော လွှဲမှားမှုများမှ ကင်းရှင်းသော ဘဏ္ဍာရေးရှင်းတမ်းများကို ရေးဆွဲနိုင်ရန် နှင့် လုပ်ငန်းတွင်းထိန်းချုပ်မှု အစီအစဉ်ကို အုပ်ချုပ်သူများမှ ချမှတ်ထားရှိရန် လိုအပ်ပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများကို ပြုစုရေးဆွဲရာတွင် စီမံအုပ်ချုပ်သူများသည် ကုမ္ပဏီကို ဖျက်သိမ်းရန် သို့မဟုတ် လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းရန် ရည်ရွယ်မှုမရှိလျှင် သို့မဟုတ် ထိုသို့လုပ်ဆောင်ရန်မှလွှဲ၍ လက်တွေ့ကျသော အခြားရွေးချယ်စရာမရှိမှု မရှိလျှင် ကုမ္ပဏီ၏ ဆက်လက်လုပ်ဆောင်နိုင်စွမ်း အကဲဖြတ်ခြင်း၊ ဆက်လက်လုပ်ဆောင်နိုင်မှု အခြေအနေနှင့် ပတ်သက်သည့်ကိစ္စများကို ထုတ်ဖော်ခြင်းနှင့် ဆက်လက်လုပ်ဆောင်နိုင်မှုနှင့် သက်ဆိုင်သည့် စာရင်းကိုင်မှုများကို အသုံးပြုခြင်းတို့သည် စီမံအုပ်ချုပ်သူများ၏ တာဝန် ဖြစ်သည်။

စီမံခန့်ခွဲကြီးကြပ်သူများ၏တာဝန်သည် ကုမ္ပဏီ၏ ဘဏ္ဍာရေးအစီရင်ခံခြင်း လုပ်ငန်းစဉ်ကို ကြီးကြပ်ကွပ်ကဲရန် တာဝန်ရှိပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများကို စစ်ဆေးခြင်းနှင့်စပ်လျဉ်းသည့် စာရင်းစစ်၏တာဝန်

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ လိမ်လည်မှု၊ မှားယွင်းမှုကြောင့် ဘဏ္ဍာရေးရှင်းတမ်းများ တစ်ရပ်လုံးသည် အရေးပါသော မှားယွင်းစွာဖော်ပြမှုများမှ ကင်းရှင်းကြောင်း၊ ကျိုးကြောင်းဆီလျော် သေချာမှု ရရှိရန်နှင့် ကျွန်ုပ်တို့၏ စာရင်းစစ်ထင်မြင်ယူဆချက် ပါဝင်သော စာရင်းစစ်အစီရင်ခံစာကို ထုတ်ပြန်ရန် ဖြစ်ပါသည်။ ကျိုးကြောင်းဆီလျော်သေချာမှုဆိုသည်မှာ မြင့်မားသောအဆင့်သေချာမှု ဖြစ်သော်လည်း နိုင်ငံတကာ စာရင်းစစ်စံများနှင့်အညီ စာရင်းစစ်ဆေးရာတွင် တည်ရှိနေသော အရေးပါသည့် မှားယွင်းဖော်ပြချက်အား အမြဲတွေ့ရှိမည်ဟု အာမခံချက် ပေးခြင်းမဟုတ်ပါ။ မှားယွင်းဖော်ပြမှုများသည် လိမ်လည်မှု၊ မှားယွင်းမှု တို့ကြောင့် ဖြစ်ပေါ်လာနိုင်ပြီး မှားယွင်းဖော်ပြမှုများသည် တစ်ခုခြင်း သို့မဟုတ် စုပေါင်းခြင်းအားဖြင့် ဘဏ္ဍာရေးရှင်းတမ်းများကို အသုံးပြုသူများ၏ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ကျိုးကြောင်းဆီလျော်စွာ ဩဇာလွှမ်းမိုးနိုင်ခဲ့ပါက အရေးပါသည်ဟု ထင်မြင်ယူဆပါသည်။

နိုင်ငံတကာစာရင်းစစ်စံများနှင့်အညီ စာရင်းစစ်ခြင်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကျွန်ုပ်တို့သည် စာရင်းစစ်ဆေးမှု တစ်လျှောက် အတတ်ပညာပိုင်းဆိုင်ရာ ပိုင်းခြားချင့်ချိန်သုံးသပ်ခြင်းကို ကျင့်သုံးရန်နှင့် အတတ်ပညာရှင်ဆိုင်ရာ သံသယစိတ် ထားရှိရန်ဖြစ်ပါသည်။

ကျွန်ုပ်တို့သည်

- လိမ်လည်မှု၊ မှားယွင်းမှုကြောင့် ဘဏ္ဍာရေးရှင်းတမ်းများ၏ အရေးပါသော မှားယွင်းစွာဖော်ပြမှု အန္တရာယ်များအား ဖော်ထုတ်ရန်နှင့် အကဲဖြတ်ရန်၊ အဆိုပါ အန္တရာယ်များအား တုံ့ပြန်သော စာရင်းစစ်




Thadar Sin Company Limited



လုပ်ထုံး လုပ်နည်းများ ရေးဆွဲဆောင်ရွက်ရန်၊ ကျွန်ုပ်တို့၏ စာရင်းစစ် ထင်မြင်ယူဆချက်အတွက် အခြေခံမူပြုရန် လုံလောက် သင့်လျော်သော စာရင်းစစ်အထောက်အထားများ ရယူရန်ဖြစ်ပါသည်။ လိမ်လည်မှုအရ ဖြစ်ပေါ်သော အရေးပါသည့် လွဲမှားဖော်ပြမှုများအား ဖော်ထုတ်မှုမပြုနိုင်ခြင်း အန္တရာယ်သည် မှားယွင်းမှုကြောင့် ဖြစ်ပေါ်သော အန္တရာယ်ထက် ပိုမိုမြင့်မားပါသည်။ အကြောင်းအရင်းမှာ လိမ်လည်မှုတွင် ပူးပေါင်းကြံစည်ခြင်း၊ အတုပြုလုပ်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ ထိန်းချုပ်ထားခြင်း၊ လွဲမှားထွက်ဆိုခြင်း သို့မဟုတ် ဌာနတွင်းကြီးကြပ်မှုစနစ်အား ကျော်လွှားခြင်းတို့ ပါဝင်နိုင်သောကြောင့် ဖြစ်ပါသည်။

- အခြေအနေနှင့်သင့်လျော်သော စာရင်းစစ်လုပ်ထုံးလုပ်နည်းများကို ရေးဆွဲရန် စာရင်းစစ်ဆေးရာတွင် ဌာနတွင်း ကြီးကြပ်မှုစနစ်အား နားလည်ရန်လိုအပ်သော်လည်း ကုမ္ပဏီ၏ ဌာနတွင်း ကြီးကြပ်မှုစနစ် ထိရောက်မှုအပေါ် စာရင်းစစ် ထင်မြင်ယူဆချက် ပေးရန် မရည်ရွယ်ပါ။
- စီမံအုပ်ချုပ်သူများမှပြုလုပ်သော စာရင်းခန့်မှန်းခြေများနှင့် သက်ဆိုင်ရာထုတ်ဖော်ချက်များ၏ ကျိုးကြောင်းဆီလျော်မှုနှင့် အသုံးပြုထားသော စာရင်းဆိုင်ရာမူဝါဒများ သင့်လျော်မှုကို အကဲဖြတ် ပါသည်။
- စီမံအုပ်ချုပ်သူများမှ အသုံးပြုသည့် လုပ်ငန်းဆက်လက်လုပ်ဆောင်မှု စာရင်းအခြေခံမူ၏ သင့်လျော်မှုနှင့် ရယူထားသော စာရင်းစစ်အထောက်အထားများပေါ်မူတည်၍ ကုမ္ပဏီအနေဖြင့် လုပ်ငန်းဆက်လက် လုပ်ဆောင်နိုင်မှုအပေါ် ထင်ရှားသောသံသယများ ဖြစ်စေနိုင်သည့် အရေးပါသော မသေချာသည့် အဖြစ်အပျက် အခြေအနေရှိ/မရှိ သုံးသပ်ပါသည်။ အရေးပါသော မသေချာသည့် အခြေအနေရှိခဲ့သည်ဟု သုံးသပ်ပါက ကျွန်ုပ်တို့အနေဖြင့် ဘဏ္ဍာရေးရှင်းတမ်းများတွင် ဖော်ပြထားသော အဆိုပါ ထုတ်ဖော်ချက်အား စာရင်းစစ် အစီရင်ခံစာတွင် ရည်ညွှန်း ဖော်ပြရန် လိုအပ်ပါသည်။ အကယ်၍ အဆိုပါ ထုတ်ဖော်ချက်များသည် လုံလောက်မှု မရှိပါက ကျွန်ုပ်တို့၏ စာရင်းစစ် အစီရင်ခံစာအား ပြင်ဆင်ရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ သုံးသပ်ချက်သည် စာရင်းစစ်အစီရင်ခံစာ ထုတ်ပြန်သည့်နေ့အထိ ရရှိထားသော စာရင်းစစ်အထောက်အထားများ အပေါ် အခြေခံပါသည်။ သို့သော် အနာဂတ် အဖြစ်အပျက် သို့မဟုတ် အခြေအနေများသည် ကုမ္ပဏီအား လုပ်ငန်းဆက်လက်လုပ်ဆောင်မှု ကို ရပ်စဲရန် ဖြစ်ပေါ်စေနိုင်ပါသည်။
- ဘဏ္ဍာရေးရှင်းတမ်းများ၏ ထုတ်ဖော်ပြသချက်များ အပါအဝင် ယေဘုယျတင်ပြမှု၊ ဖွဲ့စည်းမှု၊ ပါဝင်မှုများ နှင့် ဘဏ္ဍာရေးရှင်းတမ်းများသည် အခြေခံလုပ်ဆောင်ချက်များနှင့် အဖြစ်အပျက်များအား သင့်လျော်သည့် ပုံစံဖြင့် တင်ပြထားခြင်းရှိ/မရှိ သုံးသပ်ပါသည်။
- ကုမ္ပဏီအတွင်းရှိ အဖွဲ့အစည်းများ သို့မဟုတ် လုပ်ငန်းဆောင်ရွက်မှုများ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးရှင်းတမ်းများအပေါ်တွင် စာရင်းစစ် ထင်မြင်ယူဆချက်ကို ဖော်ပြနိုင်ရန် အတွက် လုံလောက်သင့်လျော်သော စာရင်းစစ်အထောက်အထား များ ရယူပါသည်။ ကုမ္ပဏီကို စာရင်းစစ်ဆေးခြင်းအတွက် လမ်းညွှန်မှု၊ ကြီးကြပ်မှုနှင့် လုပ်ဆောင်မှုများအတွက် ကျွန်ုပ်တို့အဖွဲ့တွင် တာဝန်ရှိပါသည်။ ကျွန်ုပ်တို့၏ စာရင်းစစ် ထင်မြင်ယူဆချက်အတွက် ကျွန်ုပ်တို့ အဖွဲ့တွင်သာ တာဝန်ရှိပါသည်။



မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်(အမ်အေဂျီဒီပီအယ်လ်)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ရှိ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း

အကြောင်းအရာ	အညွှန်း	၂၀၂၅-၂၀၂၆ သင့်ငွေ (ကျပ်)	၂၀၂၄-၂၀၂၅ သင့်ငွေ (ကျပ်)
ရပိုင်ခွင့်များ			
လက်ငင်းမဟုတ်သော ရပိုင်ခွင့်များ			
ပုံသေပိုင်ပစ္စည်းများ	မှတ်စု - ၈	၉,၂၈၇,၄၆၄,၅၄၉	၂,၃၈၆,၀၀၉,၇၀၈
ရင်းနှီးမြှုပ်နှံမှု	မှတ်စု - ၉ မှ ၁၂	၁၄,၉၁၄,၅၈၃,၅၆၂	၈,၉၂၉,၅၈၃,၅၆၂
		<u>၂၄,၂၀၂,၀၄၈,၁၁၁</u>	<u>၁၁,၃၁၅,၅၉၃,၂၇၀</u>
လက်ငင်း ရပိုင်ခွင့်များ			
ကုန်လက်ကျန်များ	မှတ်စု - ၁၃	-	၇,၈၅၃,၉၈၂,၆၅၃
ရရန်ရှိစာရင်း		-	၁,၀၀၄,၃၃၆,၀၀၀
ဘဏ်အာမခံငွေ	မှတ်စု - ၁၄	၆၅၈,၂၆၃,၈၀၈	၆၅၈,၂၆၃,၈၀၈
ငွေနှင့် ငွေသားညီမျှခြင်းများ	မှတ်စု - ၁၅	၆,၅၂၆,၆၂၇,၅၃၄	၁,၀၅၃,၉၅၂,၃၁၆
ကုမ္ပဏီ (MNTH) တွင် ရရန်ရှိ (ချေးငွေ)		-	၃၄,၉၄၅,၄၉၈
ရရန်ရှိ အတိုး (MNTH)		-	၅,၅၆၉,၇၅၀
ရရန်ရှိ အတိုး (ဘဏ်အတိုး)		၁၅,၂၄၉,၃၃၈	၂၆,၃၉၅,၃၁၀
ကြိုတင်ဝင်ငွေခွန်		၆၈၃,၃၉၇,၂၇၂	-
		<u>၇,၈၈၃,၅၃၇,၉၅၂</u>	<u>၁၀,၆၃၇,၄၄၅,၃၃၅</u>
		<u>၃၂,၀၈၅,၅၈၆,၀၆၃</u>	<u>၂၁,၉၅၃,၀၃၈,၆၀၅</u>
ရင်းနှီးငွေနှင့် ပေးရန်တာဝန်များ			
ရင်းနှီးငွေ			
ထုတ်ဝေပေးသွင်းပြီး ရှယ်ယာရင်းနှီးငွေ		၁၀,၀၆၀,၃၅၀,၀၀၀	၁၀,၀၆၀,၃၅၀,၀၀၀
အမြတ်လက်ကျန်များ		၁၈,၉၄၀,၄၆၃,၉၇၂	၁၀,၄၀၇,၃၉၅,၇၀၁
		<u>၂၉,၀၀၀,၈၁၃,၉၇၂</u>	<u>၂၀,၄၆၇,၇၄၅,၇၀၁</u>
လက်ငင်းမဟုတ်သော ပေးရန်တာဝန်များ			
ပေးရန်ရှိ ငှားရမ်းခ		၁,၀၄၇,၄၇၁,၇၁၇	၉၅၈,၀၃၉,၂၇၉
လက်ငင်း ပေးရန်တာဝန်များ			
အခြား ပေးရန်ရှိ (MNTH ရင်းနှီးမြှုပ်နှံငွေ)		၁၂၈,၅၀၀,၀၀၀	၁၂၈,၅၀၀,၀၀၀
ပေးရန်ရှိ အမြတ်ဝေစု	မှတ်စု - ၁၆	၄၅,၂၆၁,၅၀၀	၆၁,၆၅၆,၅၀၀
ဝင်ငွေခွန်လျာထားချက်	မှတ်စု - ၁၇	၇၆၁,၆၁၆,၇၀၀	၁၀၁,၅၁၆,၅၈၆
ပေးရန်ရှိသောဆောက်လုပ်ခြင်းစရိတ်	မှတ်စု - ၁၈	၁,၀၉၅,၇၃၁,၈၈၄	-
ပေးရန်ရှိ အသုံးစရိတ်များ	မှတ်စု - ၁၉	၆,၀၇၉,၉၇၉	၂၃၅,၅၈၀,၅၃၉
ပေးရန်ရှိ ကုန်သွယ်လုပ်ငန်းခွန်		၁၁၀,၃၁၂	-
		<u>၃,၀၈၄,၇၇၂,၀၆၂</u>	<u>၁,၄၃၅,၂၉၂,၉၀၄</u>
		<u>၃၂,၀၈၅,၅၈၆,၀၆၃</u>	<u>၂၁,၉၅၃,၀၃၈,၆၀၅</u>

နောက်ဆက်တွဲမှတ်စုများသည် ဘဏ္ဍာရေးရှင်းတမ်းများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု မှတ်ယူရမည်။


TUN LWIN
 CHAIRMAN
 Myanmar Agricultural &
 General Development Public Ltd.


DR. MAUNG MAUNG AYE
 MANAGING DIRECTOR
 Myanmar Agricultural &
 General Development Public Ltd.



မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်(အမ်အေဂျီဒီပီအယ်လ်)

၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း

	၂၀၂၅-၂၀၂၆	၂၀၂၄-၂၀၂၅	
	မြန်မာကျပ်	မြန်မာကျပ်	
ဝင်ငွေ			
ကုန်ရောင်းတန်ဖိုး			
စာရင်းဖွင့်ကုန်လက်ကျန်	၇,၈၅၃,၉၈၂,၆၅၃	၉,၇၉၂,၃၇၅,၃၂၇	
ကုန်ဝယ်စာရင်း (သွင်းကုန်)	၁၆၉,၈၆၃,၅၇၉	-	
ကုန်ဝယ်ကျစရိတ် (သွင်းကုန်)	၅,၅၆၅,၈၀၇	-	
ပြောင်းဆဲကုန်ကျစရိတ်နှင့် ဘဏ်စရိတ်	၁၉,၅၅၈,၇၄၀	၆၇,၄၇၅,၂၅၀	
ဂိုဒေါင်စရိတ်	၅၃၄,၄၃၆,၃၀၇	-	
စာရင်းပိတ်ကုန်လက်ကျန်	-	(၇,၈၅၃,၉၈၂,၆၅၃)	
ကုန်ရောင်းတန်ဖိုး	၈,၅၈၃,၄၀၇,၀၈၆	၂,၀၀၅,၈၆၇,၉၂၄	
အသားတင်အမြတ်	၃,၃၃၁,၃၆၉,၃၄၉	၇၉၇,၅၁၀,၄၀၈	
အခြားဝင်ငွေ			
ဘဏ်အတိုးရငွေနှင့် အခြားဝင်ငွေ	မှတ်စု - ၂၂	၃၉၈,၇၀၅,၉၅၉	၁၀၇,၁၀၀,၆၄၃
အသုံးစရိတ်များ			
စီမံခန့်ခွဲမှုနှင့် အခြား အသုံးစရိတ်များ	မှတ်စု - ၂၃	(၁၇၈,၇၄၈,၇၇၈)	(၃၅၃,၆၇၀,၅၄၇)
ငွေရေးကြေးရေးကုန်ကျစရိတ် (IFRS -16)		(၈၉,၄၃၂,၄၃၈)	(၈၉,၅၀၁,၄၇၀)
အခွန်မလျာထားမီ အသားတင်အမြတ်	၃,၄၆၁,၈၉၄,၀၉၁	၄၆၁,၄၃၉,၀၃၄	
ဝင်ငွေခွန်	(၇၆၁,၆၁၆,၇၀၀)	(၁၀၁,၅၁၆,၅၈၇)	
ဘဏ္ဍာနှစ်/ကာလအတွင်း အသားတင်အမြတ်	၂,၇၀၀,၂၇၇,၃၉၁	၃၅၉,၉၂၂,၄၄၇	
ဘဏ္ဍာနှစ်/ကာလအတွင်း အခြားဝင်ငွေအလုံးစုံ			
အမြတ်ဝေစုရငွေ (MTSH)	၃၆၁,၀၀၀,၀၀၀	၉၅,၀၀၀,၀၀၀	
ရင်းနှီးမြှုပ်နှံမှုတန်ဖိုး (အတိုး/(အလျော့))	၅,၉၈၅,၀၀၀,၀၀၀	၂၈၅,၀၀၀,၀၀၀	
ငွေကြေးလဲလှယ်မှုမှ ဖြစ်ပေါ်လာသော (အရှုံး)/အမြတ်များ	-	-	
ဘဏ္ဍာနှစ်/ကာလအတွင်း စုစုပေါင်းဝင်ငွေအလုံးစုံ	၉,၀၄၆,၂၇၇,၃၉၁	၇၃၉,၉၂၂,၄၄၇	

ရှယ်ယာတစ်စု၏ဝင်ငွေ (တစ်စောင်လျှင် တန်ဖိုးကျပ်)

ရှယ်ယာတစ်စု၏ အခြေခံဝင်ငွေ


၂၆၈.၁၁

၃၅.၇၈

နောက်ဆက်တွဲမှတ်စုများသည် ဘဏ္ဍာရေးရှင်းတမ်းများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု မှတ်ယူရမည်။

TUN LWIN
CHAIRMAN
Myanmar Agricultural &
General Development Public Ltd.

DR. MAUNG MAUNG AYE
MANAGING DIRECTOR
Myanmar Agricultural &
General Development Public Ltd.



မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်(အမ်အေဂျီဒီပီအယ်လ်)
 ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသောနှစ်အတွက် ငွေသားစီးဆင်းမှုရှင်းတမ်း

မြန်မာကျပ်
 ၂၀၂၅-၂၀၂၆

မြန်မာကျပ်
 ၂၀၂၄-၂၀၂၅

အကြောင်းအရာ

လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ

၁.၁ အခွန်မနှုတ်မီ အသားတင်အမြတ်	၃,၄၆၁,၈၉၄,၀၉၁	၄၆၁,၄၃၉,၀၃၄
၁.၂ ငွေသားမဟုတ်သော ကိုက်ညီရေးဆွဲချက်များ		
၁.၂.၁ ပုံသေပိုင်ပစ္စည်း တန်ဖိုးလျော့စရိတ်	၈၉,၃၃၈,၃၄၆	၂၈,၅၃၅,၃၇၁
၁.၂.၂ ငွေရေးကြေးရေးကုန်ကျစရိတ် (IFRS -16)	၈၉,၄၃၂,၄၃၈	၈၉,၅၀၁,၄၇၀
၁.၂.၃ ယခင်နှစ် စာရင်းညှိနှိုင်းချက်များ	(၁၀,၁၄၉,၇၈၃)	(၃,၅၂၁,၅၉၃)
၁.၂.၄ ညှိနှိုင်းချက်များ	(၄၁,၈၃၇)	၁

လှည့်လည်ရင်းနှီးငွေပြောင်းလဲမှုမတိုင်ခင် လုပ်ငန်းဆောင်ရွက်ချက် အမြတ်/(အရှုံး)

၃,၆၃၀,၄၇၃,၂၅၅ ၅၇၅,၉၅၄,၂၈၃

လှည့်လည်ရင်းနှီးငွေပြောင်းလဲမှုများ

၁.၃.၁ ကုန်သွယ်မှုနှင့် အခြားရရန်ရှိသူများ

၃၇၂,၅၉၉,၉၄၈ (၁,၀၁၇,၁၈၅,၄၀၁)

၁.၃.၂ ကုန်လက်ကျန်များ

၇,၈၅၃,၉၈၂,၆၅၃ ၁,၉၃၈,၃၉၂,၆၇၄

၁.၃.၃ ကုန်သွယ်မှုနှင့် အခြားပေးရန်များ

၈၄၉,၉၄၆,၆၃၆ ၄၃,၇၄၉,၅၃၉

လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဝင်မှု

၁၂,၇၀၇,၀၀၂,၄၉၂ ၁,၅၄၀,၉၁၁,၀၉၅

ဝင်ငွေခွန်ပေးသွင်းမှု

(၁၀၁,၅၁၆,၅၈၆) (၁,၆၄၈,၃၀၁)

လုပ်ငန်းဆောင်ရွက်ချက်များအရ အသားတင်ငွေသားစီးဝင်မှု/(အသုံးပြုမှု)

၁၂,၆၀၅,၄၈၅,၉၀၅ ၁,၅၃၉,၂၆၂,၇၉၄

ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ ငွေသားစီးဆင်းမှုများ

၂.၁ ပုံသေပိုင်ပစ္စည်း ဝယ်ယူမှု

(၆,၉၉၀,၇၉၃,၁၈၇) (၂၅၅,၄၄၅,၀၀၀)

၂.၂ အစုရှင်များသို့အမြတ်ဝေစုရငွေ

၃၆၁,၀၀၀,၀၀၀ ၉၅,၀၀၀,၀၀၀

ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ အသားတင်ငွေသားအသုံးပြုမှု

(၆,၆၂၉,၇၉၃,၁၈၇) (၁၆၀,၄၄၅,၀၀၀)

ဘဏ္ဍာရေးဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ

၃.၁ ရင်းနှီးမြှုပ်နှံသော အစုရှယ်ယာများ

(၅၀၃,၀၁၇,၅၀၀) (၅၀၃,၀၁၇,၅၀၀)

၃.၂ အစုရှင်များသို့အမြတ်ဝေစုပေးငွေ

(၅၀၃,၀၁၇,၅၀၀) (၅၀၃,၀၁၇,၅၀၀)

ဘဏ္ဍာရေးဆောင်ရွက်ချက်များအရ အသားတင်ငွေသားစီးဆင်းမှုများ

(၅၀၃,၀၁၇,၅၀၀) (၅၀၃,၀၁၇,၅၀၀)

ငွေနှင့်ငွေသားညီမျှခြင်းလက်ကျန်များအရ အသားတင်အတိုး/ (အလျော့)

၅,၄၇၂,၆၇၅,၂၁၈ ၈၇၅,၈၀၀,၂၉၄

နှစ်/ ကာလအစရှိ ငွေနှင့် ငွေသားညီမျှခြင်းလက်ကျန်များ

၁,၀၅၃,၉၅၂,၃၁၆ ၁၇၈,၁၅၂,၀၂၂

နှစ်/ ကာလအဆုံးရှိ ငွေနှင့် ငွေသားညီမျှခြင်းလက်ကျန်များ

၆,၅၂၆,၆၂၇,၅၃၄ ၁,၀၅၃,၉၅၂,၃၁၆

ငွေနှင့် ငွေသားညီမျှခြင်းလက်ကျန်များ

၆,၅၂၆,၆၂၇,၅၃၄ ၁,၀၅၃,၉၅၂,၃၁၆

နောက်ဆက်တွဲမှတ်စုများသည် ဘဏ္ဍာရေးရှင်းတမ်းများ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု မှတ်ယူရမည်။

TUN LWIN
 CHAIRMAN
 Myanmar Agricultural &
 General Development Public Ltd.

DR. MAUNG MAUNG AYE
 MANAGING DIRECTOR
 Myanmar Agricultural &
 General Development Public Ltd.

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)
ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၆ ခုနှစ် မတ်လ (၃၁)ရက်

ဤမှတ်စုများသည် ဘဏ္ဍာရေးရှင်းတမ်းများ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ဘဏ္ဍာရေးရှင်းတမ်းများနှင့် အတူတကွ ဖတ်ရှုရမည်ဖြစ်ပါသည်။



၁။ အထွေထွေ

ပေးရန်တာဝန်ကန့်သတ်ထားသော မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်လီမိတက် (အမ်အေဂျီဒီပီအယ်လ်) ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့တွင် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ကုမ္ပဏီမှတ်ပုံတင်အမှတ် ၂၃၄၆/ ၂၀၁၂-၂၀၁၃ (ရန်ကုန်) ဖြင့် (၁၁.၉.၂၀၁၂) နေ့တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ထုတ်ပေးခဲ့ပါသည်။ ထိုအက်ဥပဒေကို မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ (၂၀၁၇) ဖြင့် အစားထိုးပြင်ဆင်ခဲ့ပါသည်။ အဆိုပါဥပဒေအသစ်အရ ကုမ္ပဏီကို ကုမ္ပဏီမှတ်ပုံတင်အမှတ်မှာ ၁၆၈၉၈၂၄၀ ပြန်လည်မှတ်ပုံတင်ခဲ့ပြီး ဖြစ်ပါသည်။

MAGDPL ၏ လက်ရှိနှင့် အနာဂတ် စီးပွားရေး လုပ်ငန်းဆောင်ရွက်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

- ကောက်ပဲ သီးနှံများအား ပြည်တွင်း၌ဝယ်ယူ၍ ပြည်ပသို့ တင်ပို့သည့်လုပ်ငန်းများ၊
- Myanmar Thilawa SEZ Holdings Public Co., Ltd. (MTSH) နှင့် Myanmar National Telecom Holdings Public Co., Ltd. (MNTH) တို့တွင် ရင်းနှီးမြှုပ်နှံမှုများ ထည့်ဝင်ထားခြင်း၊
- သီလဝါဆိပ်ကမ်းနယ်မြေ အကွက်အမှတ် (၂၉) တွင် လယ်ယာထွက်ကုန်နှင့် ဆီထွက် သီးနှံကုန်ပစ္စည်းများ တင်/ချ ခေတ်မီဘက်စုံသုံး အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား တည်ဆောက်ရန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ကောက်ပဲသီးနှံနှင့် လယ်ယာ လုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်မှုကုန်ကြမ်းသုံးပစ္စည်းများနှင့် ဆက်စပ်သော လုပ်ငန်းသုံးပစ္စည်းများ အစရှိသည့် သွင်းကုန်ပစ္စည်းတို့အား သိုလှောင်မည့် Warehouse နှင့် Silo များ တည်ဆောက်ရန်နှင့် ဆက်စပ်နေသော စီးပွားရေးဆိုင်ရာ အဆောက်အဦများ တည်ဆောက်၍ ငှားရမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်။
- အထက်ဖော်ပြပါ လယ်ယာထွက်ကုန်များ သိုလှောင်မည့် ဂိုထောင်များ တည်ဆောက် ငှားရမ်းခြင်းအပြင် အများပိုင်ကုမ္ပဏီလီမိတက် (MAGDPL) အနေဖြင့် ၎င်းပစ္စည်းများကို ကိုယ်တိုင် တင်သွင်း၊ တင်ပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်။
- ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း တို့အား စိုက်ပျိုးထွက်ရှိရာဒေသမှသည် ပြည်ပတင်ပို့သည်အထိ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ပြည်ပတင်ပို့ခြင်း လုပ်ငန်း များအား ဆောင်ရွက်ရန်။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)

ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၆ ခုနှစ် မတ်လ (၃၁)ရက်



- လက်ငင်းနှင့် အနာဂတ် ရောင်းဝယ်မှုတိုင်းတွင် ယုံကြည်မှုကို အခြေမခံဘဲ ငွေကြေး အာမခံမှုနှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း ဆောင်ရွက်နိုင်မည့် နိုင်ငံတကာ အဆင့်မီ Myanmar Commodity Exchange Center အား အကောင်အထည်ဖော်ဆောင်ရွက် ရန်။

မှတ်ပုံတင်ထားသောကုမ္ပဏီ၏ လိပ်စာသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရန်ကုန် တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ကမ်းနားလမ်း၊ ရွှေဇေယျာရေးဗားဗျူးကွန်းပလပ်၊ ၂၃ ဂျီ-၁၊ အမှတ် - ၃ (ဘီ) တာဝါ - အေ နှင့် စီ တွင် တည်ရှိပါသည်။

ကုမ္ပဏီသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့တွင် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်အကြိုဈေးကွက် (Pre-Listing Board (PLB) အနေဖြင့် မှတ်ပုံတင်ခဲ့ပါသည်။

MAGDPL အနေဖြင့် ကောက်ပဲသီးနှံအခြေပြု ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း သီးနှံ ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးနှင့် ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးတို့အပြင် ပြည်ပပို့ကုန်လုပ်ငန်းအတွက် အထောက်အပံ့ ဖြစ်စေမည့် ပင်လယ်ကူးသင်္ဘောများ ဆိုက်ကပ်နိုင်မည့် ဘက်စုံသုံး အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား၊ ဆိပ်ကမ်း တည်ဆောက်လည်ပတ်နိုင်ရေး လုပ်ငန်းများသာမက တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် သီလဝါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတည်ဆောက်ခြင်း လုပ်ငန်းများ လုပ်ကိုင်နေသော Myanmar Thilawa SEZ Holdings Public Co., Ltd. တွင် ရင်းနှီးမြှုပ်နှံထားခြင်း၊ ဆက်သွယ်ရေးကဏ္ဍအပိုင်းတွင်လည်း Myanmar National Telecom Holdings Public Co., Ltd. တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး မကြာမီကာလတွင် Commodity Exchange Center ဖွံ့ဖြိုး တည်ဆောက် လည်ပတ်နိုင်ရေးအတွက်လည်း စီမံဆောင်ရွက်လျက် ရှိနေပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ သီလဝါ အကွက် အမှတ် (၂၉) မြေကွက်အား MAGDPL အနေဖြင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ကောက်ပဲသီးနှံနှင့် အထွေထွေကုန်စည်များ ကိုင်တွယ်နိုင်သည့် ခေတ်မီဘက်စုံသုံးအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုတည်ဆောက်ရန်အတွက် နှစ်ရှည်ငှားရမ်း ထားပြီး ၎င်းမြေကွက်ပေါ်တွင် အလျား ၅၅၀ ပေ၊ အနံ ၁၅၀ ပေ အမြင့် ၃၄ ပေ စုစုပေါင်း စတုရန်းပေ ၈၂,၅၀၀ အကျယ်အဝန်းရှိသည့် ခေတ်မီသိုလှောင်ရုံကြီး တစ်ခုအား စတင်တည်ဆောက်လျက်ရှိပြီး ၄-၄-၂၀၂၅ ရက်နေ့တွင် ပနွက်တင်အခမ်းအနား ဆောင်ရွက် ခဲ့ပါသည်။ အဆိုပါသိုလှောင်ရုံအား ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် တည်ဆောက်ပြီးစီးရန် လျာထား ဆောင်ရွက်လျက်ရှိပါသည်။

သိုလှောင်ရုံ၏ အဓိက အကျိုးကျေးဇူးများ

၁။ အရည်အသွေးမပျက် သိုလှောင်နိုင်မှု - ပြည်ပသို့ တင်ပို့ရန် အဆင်သင့်ဖြစ်သော ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းများကို တန် ၂၅,၀၀၀ အထိ သိုလှောင်နိုင်ခြင်း။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)

ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၆ ခုနှစ် မတ်လ (၃၁)ရက်

၂။ အများပိုင်အသုံးပြုနိုင်မှု - MAGDPL ၏ ကောက်ပဲသီးနှံများသာမက အခြားပို့ကုန်ကုမ္ပဏီများ၏ ကုန်စည်များကိုပါ သိုလှောင်ထားနိုင်ခြင်း။

၃။ ကုန်ကျစရိတ်သက်သာမှု - အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့် နီးကပ်စွာတည်ရှိသောကြောင့် ပြည်ပသို့ ကုန်စည်တင်ပို့ရာတွင် စရိတ်သက်သာစေခြင်း။

မြန်မာနိုင်ငံသည် ပဲခူးစုံ၊ ပြောင်းနှင့် နှမ်းများကို နှစ်စဉ် တန်ချိန် ၃ သန်းခန့် ကို နိုင်ငံပေါင်း ၅၀ ဝန်းကျင်သို့ တင်ပို့လျက်ရှိပါသည်။ MAGDPL ၏ သိုလှောင်ရုံ ပြီးစီးပါက ပြည်ပပို့ကုန်လုပ်ငန်းများ အတွက် မဟာဗျူဟာကျသော အထောက်အကူတစ်ရပ် ဖြစ်လာမည်ဖြစ်ပါသည်။



၂။ အရေးပါသော စာရင်းပိုင်းဆိုင်ရာ မူဝါဒများအကျဉ်းချုပ်

၂.၁ စာရင်းရေးဆွဲခြင်းဆိုင်ရာ အခြေခံမူများ

ဘဏ္ဍာရေးရှင်းတမ်းများကို နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများ (International Financial Reporting Standards) နှင့် အညီ ဖော်ပြထားပါသည်။

ဘဏ္ဍာရေးရှင်းတမ်းကို အောက်ဖော်ပြပါစာရင်းကိုင်မူဝါဒတွင် ဖော်ပြထားသည်များမှ လွဲ၍ ပြီးခဲ့သည့် ဖြစ်ရပ်များအပေါ် အခြေခံသည့် လုပ်ရိုးလုပ်စဉ်အရ မူရင်းတန်ဖိုးရေးဆွဲဖော်ပြထားပါသည်။

ဘဏ္ဍာရေးရှင်းတမ်းများကို ပြည်တွင်းသုံးငွေ ("ကျပ်") ဖြင့် ဖော်ပြပါသည်။

၂.၂ ပုံသေပိုင်ပစ္စည်း

ပုံသေပိုင်ပစ္စည်းများကို ဦးစွာ မူရင်းတန်ဖိုးဖြင့် စာရင်းဖော်ပြသည်။ ယင်းသို့ ဖော်ပြပြီးနောက် မူရင်းတန်ဖိုးမှ စုစုပေါင်းတန်ဖိုးလျော့နှင့် တန်ဖိုးကျ၍ ဆုံးရှုံးမှုငွေပမာဏတို့ကို နှုတ်၍ ဖော်ပြထားပါသည်။ ပစ္စည်း၏ ကုန်ကျစရိတ်တွင် စီမံအုပ်ချုပ်သူ၏ ရည်ရွယ်ထားသည့် နေရာဒေသနှင့် အခြေအနေသို့ ရောက်ရှိအောင် ပြုလုပ်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သော အသုံးစရိတ်များအားလုံးပါဝင်သည်။

နောက်ဆက်တွဲကုန်ကျစရိတ်များကို စာရင်းရေးသွင်းရာတွင် ပစ္စည်း၏ကုန်ကျစရိတ်ကို တိတိကျကျ တိုင်းတာနိုင်သောအခါနှင့် ပစ္စည်းနှင့်သက်ဆိုင်သော အနာဂတ်စီးပွားရေးအကျိုးကျေးဇူးများ ကုမ္ပဏီအတွင်းသို့ စီးဝင်လာနိုင်ဖွယ်ရှိသောအခါတို့တွင်သာလျှင် အသားတင်သင့်ငွေပမာဏ (သို့မဟုတ်) သီးခြားရပိုင်ခွင့်အနေဖြင့် စာရင်းဖော်ဆောင်ပါသည်။ အစားထိုးလဲလှယ်လိုက်သော ပစ္စည်းအစိတ်အပိုင်း၏ အရင်းအရ တန်ဖိုးငွေကို ပယ်ဖျက်ပေးပါမည်။ အခြားပြင်ဆင်စရိတ်နှင့် ပြုပြင် ထိန်းသိမ်းရေး စရိတ်များ အားလုံးကို သက်ဆိုင်ရာကာလ၏ အရှုံး၊ အမြတ်တွင် ကျခံရပါသည်။

Lease (Right of Use Assets)

ငှားရမ်းခြင်းဆိုသည်မှာ ပစ္စည်းတစ်ခုအား Lessor (ပိုင်ရှင်) နှင့် Lessee (ငှားရမ်းသုံးစွဲသူ) များ ကြားတွင် ချုပ်ဆိုသော သဘောတူညီချက်တစ်ခု သို့မဟုတ် သဘောတူညီချက်၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး၊ ယင်း အခြေခံပိုင်ဆိုင်မှု (ပစ္စည်း) သတ်မှတ်ကာလအတွင်း အသုံးပြုခွင့်၊ အသုံးချခွင့် (Right to Use) အတွက် ပေးချေရန်လိုအပ်သောအဖိုးစားနားကို ဖော်ပြထားသည့် စာချုပ်ဖြစ်ပါသည်။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)
ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၆ ခုနှစ် မတ်လ (၃၁)ရက်

အသုံးပြုခွင့်ပိုင်ဆိုင်မှုဆိုသည်မှာ Lessee (ငှားရမ်းသုံးစွဲသူ) သည် စာချုပ်သက်တမ်းအတွင်း အခြေခံပိုင်ဆိုင်မှု (ပစ္စည်း) ကို အသုံးပြုခွင့်ရှိမှုကို ကိုယ်စားပြုသော ပိုင်ဆိုင်မှုဖြစ်သည်။

Lease Liability ဆိုသည်မှာ အနာဂတ်ငှားရမ်းခပေးချေမှု၏ လက်ရှိတန်ဖိုးဖြစ်သည်။

တန်ဖိုးလျော့ကို Straight-line method ဖြင့် တွက်ချက်၍ တန်ဖိုးလျော့ပမာဏကို ခန့်မှန်း အသုံးဝင် သက်တမ်း နှစ် (၅၀) သတ်မှတ်ခွဲဝေကျခံသည်။

ကုမ္ပဏီသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ရန် ကနဦးနှစ် (၅၀) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် တိုးချဲ့နှစ် (၂၀) ဖြင့် ငှားရမ်းချုပ်ဆိုထားပါသည်။

Thilawa Port Area Plot No. 29

သီလဝါ ဆိပ်ကမ်းဒေသ အမှတ် ၂၉ နှင့် ဆက်စပ်လျက်ရှိသော ကုန်ကျစရိတ်တစ်ခုဖြစ်သည်။ ၎င်းသည် အသုံးပြုခွင့်ပိုင်ဆိုင်မှု (Right of Use Asset) နှင့် ဆက်စပ်လျက်ရှိပြီး အမှတ် ၂၉ နေရာအတွက် ပြုပြင်မွမ်းမံခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများအတွက် ပေးချေထားသည့်ကုန်ကျစရိတ်များပါဝင်ပါသည်။

တန်ဖိုးလျော့ကို ပုံသေပိုင်ပစ္စည်း၏ ခန့်မှန်းအသုံးဝင်မှု သက်တမ်းအပေါ်တွင် မူတည်၍ the straight-line method ဖြင့် တွက်ချက်ထားပါသည်။ ခန့်မှန်းအသုံးဝင်မှုအပေါ်တွင် အခြေပြုတန်ဖိုးလျော့ရာခိုင်နှုန်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အသုံးပြုခွင့်ပိုင်ဆိုင်မှု (Right of Use Assets) (၅၀ နှစ်)	၂ %
Thilawa Port Area Plot No. 29 (၂၀ နှစ်)	၅ %
Thilawa Port Warehouse Plot No. 29	-
ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ (၁၀ နှစ်)	၁၀ %



၂.၃ Financial Instruments

အမြတ်ဝေစုကို ရပိုင်ခွင့်ပေါ်ပေါက်သည့်အခါ စာရင်းဖော်ဆောင်ပါသည်။ ရင်းနှီးမြှုပ်နှံခြင်းမှ ရရှိလာသည့် အမြတ်ဝေစုများအား other comprehensive income တွင် စာရင်းရေးသွင်းဖော်ပြပါသည်။ ဘဏ္ဍာနှစ်ကာလအတွင်း အစုရှယ်ယာရှင်ချေးငွေသည် ငွေကြေးပိုင်ဆိုင်မှုဖြစ်သည်။ ၎င်း၏ ချေးငွေမှ ဖြစ်ပေါ်လာသည့် အတိုးဝင်ငွေကို အရှုံးအမြတ်စာရင်းတွင် ထည့်သွင်းသည်။

၂.၄ နိုင်ငံခြားငွေအား ပြောင်းလဲသတ်မှတ်ခြင်း


၁။ လုပ်ငန်းလုပ်ဆောင်သည့်ငွေကြေးနှင့် စာရင်းတင်ဖော်ပြသည့်ငွေကြေး

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)
ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၆ ခုနှစ် မတ်လ (၃၁)ရက်

ကုမ္ပဏီမှ လုပ်ငန်းများဆောင်ရွက်ရာတွင် အဓိကကျသော စီးပွားရေးပတ်ဝန်းကျင်၏ ငွေကြေး ဖြစ်သော မြန်မာကျပ်ငွေကို လုပ်ငန်းဆောင်ရွက်သည့် ငွေကြေး (the “Functional Currency”) ဟု သတ်မှတ်ပါသည်။ ဘဏ္ဍာရေးရှင်းတမ်းကို ကုမ္ပဏီ၏ လုပ်ငန်းလုပ်ဆောင်သည့် ငွေကြေးပမာဏ ဖြစ်သော မြန်မာကျပ်ငွေဖြင့် ဖော်ပြထားပါသည်။

၂။ လုပ်ငန်းဆောင်ရွက်ချက်နှင့် စာရင်းလက်ကျန်များ

နိုင်ငံခြားငွေဖြင့် ပြုလုပ်သော လုပ်ငန်းဆောင်ရွက်ချက်များကို လုပ်ဆောင်ချက်ဖြစ်ပေါ်သည့် နေ့တွင်ရှိသော ငွေလဲနှုန်းဖြင့် လုပ်ငန်းဆောင်ရွက်သည့်ငွေကြေးအဖြစ်သို့ ပြောင်းလဲထားပါသည်။ နိုင်ငံခြားငွေဖြင့် ဖော်ပြသော ငွေကြေးနှင့်ဆိုင်သည့် ပိုင်ဆိုင်ပစ္စည်းများနှင့် ပေးရန်တာဝန်များကို ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်ရှိ ငွေလဲနှုန်းဖြင့် ပြောင်းလဲသတ်မှတ်ရာတွင်သော်လည်းကောင်း၊ ၎င်းနိုင်ငံခြား ငွေများကို စာရင်းရှင်းလင်းရာမှာတွင်သော်လည်းကောင်း ဖြစ်ပေါ်လာသော နိုင်ငံခြားငွေ အမြတ်၊ အရှုံးများကို ဝင်ငွေရှင်းတမ်းတွင် စာရင်းရေးသွင်းပါသည်။



၂.၅ ရင်းနှီးမြှုပ်နှံမှုများ

၁။ ကုမ္ပဏီသည် Myanmar Thilawa SEZ Holdings Public Co.,Ltd တွင် ရင်းနှီးမြှုပ်နှံမှုအား စာရင်းရေးသွင်းရာတွင် ဈေးကွက်ပေါက်ဈေးအတိုင်း စာရင်းရေးသွင်းထားပါသည်။ ၃၁.၃.၂၀၂၆ တွင် ရှယ်ယာဈေးကွက်ပေါက်ဈေးမှာ ရှယ်ယာတစ်ခုလျှင် ၆,၂၀၀ ကျပ်ဖြစ်သည်။ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့ ဘဏ္ဍာရေးကုန်ဆုံးချိန်တွင် ဖြစ်ပေါ်လျက်ရှိသော တန်ဖိုးတိုးလာမှု (fair value gain) ကျပ်သန်းပေါင်း ၅,၉၈၅ ကို အစုရှယ်ယာများအောက်တွင် ရင်းနှီးမြှုပ်နှံမှု ပြန်လည်တန်ဖိုး ဖြတ်ခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် မှတ်တမ်းတင်ထားပါသည်။

၂။ ကုမ္ပဏီသည် Myanmar National Telecom Holdings Public Ltd. တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ပါသည်။ ၎င်းရင်းနှီးမြှုပ်နှံမှုအား ကနဦးထည့်ဝင်သည့် ရှယ်ယာရင်းနှီးငွေပမာဏ အတိုင်း စာရင်းရေးသွင်းထားခြင်းဖြစ်ပါသည်။

၃။ ကုမ္ပဏီသည် Myanmar Kyauk Phyu SEZ Holding Consortium Public Co.,Ltd တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ပါသည်။ ၎င်းရင်းနှီးမြှုပ်နှံမှုအား ကနဦးထည့်ဝင်သည့် ရှယ်ယာရင်းနှီးငွေ ပမာဏ အတိုင်း စာရင်းရေးသွင်းထားခြင်းဖြစ်ပါသည်။

၄။ ကုမ္ပဏီသည် Myanmar Agro Alliance Terminal Co.,Ltd တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ပါသည်။ ၎င်းရင်းနှီးမြှုပ်နှံမှုအား ကနဦးထည့်ဝင်သည့် ရှယ်ယာရင်းနှီးငွေပမာဏ အတိုင်း စာရင်းရေးသွင်း ထားခြင်းဖြစ်ပါသည်။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)

ဘဏ္ဍာရေးရှင်းတမ်းအပေါ်မှတ်စုများ

၂၀၂၆ ခုနှစ် မတ်လ (၃၁)ရက်

၂.၆ ကုန်လက်ကျန်များ

ကုန်လက်ကျန်များကို ကုန်ကျစရိတ်နှင့် ရောင်းချလျှင်ရနိုင်မည့် အသားတင်ကုန်ရောင်းရငွေတို့ အတွက် နည်းရာ ပမာဏဖြင့် တန်ဖိုးသင့်ရန်ဖြစ်ပါသည်။

ကုန်ကျစရိတ်တွင် ဝယ်ယူမှုကုန်ကျစရိတ်၊ ပြောင်းလဲခြင်းကုန်ကျစရိတ်နှင့် ကုန်ပစ္စည်းများအား လက်ရှိတည်နေရာ သို့ ရောက်အောင် ဖြစ်ပေါ်ခဲ့သော "အခြားကုန်ကျစရိတ်များ" ပါဝင်သည်။

အသားတင်ရောင်းရငွေ ဆိုသည်မှာ သာမန်စီးပွားရေးလုပ်ငန်းတစ်ခုတွင် ပြီးဆုံးမှုအတွက် ခန့်မှန်း ကုန်ကျ စရိတ်နှင့် ပုံသေမဟုတ်သော အရောင်းကုန်ကျစရိတ်တို့ကို နှုတ်ပြီးကျန်ရှိမည့် ခန့်မှန်း ရောင်းဈေး ဖြစ်ပါသည်။


လက်ရှိဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာရေးရှင်းတမ်းပါ ကုန်ပစ္စည်းတန်ဖိုးအား Cost တန်ဖိုးဖြင့် တန်ဖိုး သတ်မှတ်ခဲ့ပါသည်။

၂.၇ ငွေနှင့် ငွေသားညီမျှခြင်းလက်ကျန်များ

ငွေနှင့် ငွေသားညီမျှခြင်းလက်ကျန်များတွင် လက်ဝယ်ရှိ ငွေသားလက်ကျန်နှင့် ဘဏ်ရှိ ငွေလက်ကျန်များ ပါဝင်ပါသည်။

၂.၈ ကုန်သွယ်မှုနှင့် အခြားရရန်ရှိသူများ

ကုန်သွယ်မှုနှင့် အခြားရရန်ရှိသူများကို ကနဦးတွင် မျှတသောတန်ဖိုး (fair value) ဖြင့် စာရင်း ရေးသွင်းပြီးနောက် effective interest method ကို အသုံးပြု၍ နောက်ပိုင်းနှစ်တွင် လျော့ချပြီးတန်ဖိုးမှ ပျက်စီးဆုံးရှုံးမှုအတွက် လျာထားသောတန်ဖိုးကို နှုတ်၍ စာရင်းသယ်ဆောင်ပါသည်။ ပြန်၍မရနိုင်သော ခန့်မှန်းပမာဏအတွက် သင့်လျော်သော ခွင့်ပြုချက်ဖြင့် ကုန်သွယ်မှုနှင့် အခြားရရန်ရှိသူများတွင် လျော့ချ ရပါသည်။



၂.၉ ကုန်သွယ်မှုနှင့် အခြားပေးရန်ရှိသူများ

ကုန်သွယ်မှုနှင့် အခြားပေးရန်ရှိသူများကို ကနဦးတွင် မျှတသောတန်ဖိုး (fair value) ဖြင့် စာရင်း ရေးသွင်းပြီးနောက် effective interest method ကို အသုံးပြု၍ နောက်ပိုင်းကာလတွင် လျော့ချပြီး တန်ဖိုးဖြင့် စာရင်းသယ်ဆောင်သည်။

၂.၁၀ လျာထားငွေများ

ကုမ္ပဏီသည် အတိတ်နှစ်အဖြစ်အပျက်များ၏ အကျိုးရလဒ်အတွက် လက်ရှိတွင်ဥပဒေအရ တာဝန်ရှိသော (သို့မဟုတ်) အပြုသဘောဆောင်၍ ပေးရန်တာဝန်ရှိငွေများကို လျာထားငွေများအဖြစ် စာရင်းသွင်းပါသည်။ ပေးရန်တာဝန်ရှိသောငွေများကို ပေးချေရန်အတွက် လုပ်ငန်း၏ အရင်းအမြစ်များ စီးထွက်ရန်အလားအလာရှိပြီး ပေးချေရမည့် ပမာဏကို တိကျသေချာစွာ ခန့်မှန်းနိုင်ရမည်။ အနာဂတ် လုပ်ငန်း၏ဆောင်ရွက်ချက် ဆုံးရှုံးမှုများကို လျာထားငွေများအဖြစ် မသတ်မှတ်ပါ။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)
ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၆ ခုနှစ် မတ်လ (၃၁)ရက်

၂.၁၁ ဝင်ငွေ

လုပ်ဆောင်ချက်နှင့် ဆက်စပ်နေသော စီးပွားရေး အကျိုးအမြတ်များ ကုမ္ပဏီထံသို့ စီးဝင်ရန် အလားအလာရှိသည့်အခါမှသာ ဝင်ငွေကို စာရင်းဖော်ဆောင်သည်။ ဝင်ငွေသတ်မှတ်ရာတွင် ရရှိထားသော သို့မဟုတ် ရရန်ရှိသည့် အဖိုးစားနားဖြင့် တိုင်းတာသည်။

၁။ ကုန်ရောင်း

ကုန်ရောင်းခြင်းမှ ရရှိသောဝင်ငွေကို ကုန်ပစ္စည်းကို လွှဲအပ်ပြီးဝယ်ယူသူက လက်ခံရရှိပြီးနောက် စာရင်း ဖော်ဆောင်ပါသည်။

၂။ အတိုးဝင်ငွေ

ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းများတွင် အပ်နှံငွေများမှ အတိုးရရန်သေချာမှသာ အတိုးရငွေများကို စာရင်း ဖော်ဆောင်ပါသည်။

၃။ အမြတ်ဝေစု

အမြတ်ဝေစုကို ရပိုင်ခွင့်ပေါ်ပေါက်သည့်အခါ စာရင်းဖော်ဆောင်ပါသည်။



၂.၁၂ ထုတ်ဝေပေးသွင်းပြီး ရှယ်ယာရင်းနှီးငွေ

သာမန်အစုရှယ်ယာများကို အစုရှင်များ၏ ပိုင်ဆိုင်ခွင့်များအဖြစ် အမျိုးအစားသတ်မှတ်ထား ပါသည်။ သာမန်အစုရှယ်ယာ ထုတ်ပေးခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သော စရိတ်များကို အစုရှင်များ၏ ပိုင်ဆိုင်ခွင့်များမှ နှုတ်၍ စာရင်းဖော်ဆောင်ပါသည်။ ကျသင့်အခွန်မှန်သမျှ နှုတ်ပြီးသော အသားတင် ဖြစ်ပါသည်။

၂.၁၃ အမြတ်ဝေစုများ

ကုမ္ပဏီ၏အစုရှယ်ယာရှင်များသို့ အမြတ်ဝေစုများပေးရန် သဘောတူခွင့်ပြုပြီးသည့်အခါမှသာ အမြတ်ဝေစုများကို စာရင်းရေးသွင်းသည်။

၂.၁၄ နှိုင်းယှဉ်ဖော်ပြချက်

နှိုင်းယှဉ်ဖော်ပြထားသော ကိန်းဂဏန်းများကို ဘဏ္ဍာရေးရှင်းတမ်းများ၏ "5" Components (ဘဏ္ဍာရေးအခြေပြရှင်းတမ်း၊ ယင်းနေ့ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှုရှင်းတမ်း၊ ငွေသားစီးဆင်းမှုရှင်းတမ်းနှင့် အခြား ရှင်းလင်းချက်မှတ်စုများပါဝင်သည်) ဖြင့် ၂၀၂၄ ဧပြီလ ၁ ရက်နေ့မှစပြီး ၂၀၂၅ မတ်လ ၃၁ ရက် ကာလများအတွက် ပြင်ဆင်ထားပါသည်။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)
ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၆ ခုနှစ် မတ်လ (၃၁)ရက်

၂.၁၅ အသုံးစရိတ်

အသုံးစရိတ်များအား အရှုံးအမြတ်စာရင်းတွင် Accrual basis ဖြင့် စာရင်းဖော်ပြထားသည်။

၂.၁၆ ဝင်ငွေခွန်များ

တည်ဆဲအခွန်ဥပဒေများနှင့်အညီ အမြတ်ဖြစ်ပေါ်သည့် ကာလအတွင်း အမြတ်ငွေပေါ်တွင် ပေးဆောင် ရမည့် ဝင်ငွေခွန်ကို ကုန်ကျစရိတ်အဖြစ် စာရင်းဖော်ဆောင်ပါသည်။

၂.၁၇ ရှယ်ယာတစ်စု၏ ဝင်ငွေ

ရှယ်ယာတစ်စု၏ အခြေခံဝင်ငွေကို ဘဏ္ဍာရေးနှစ်/ ကာလအတွင်း ကုမ္ပဏီ၏ အစုရှင်များသို့ ခွဲဝေပေးရသော အမြတ်ကို အချိန်နှင့် ပျမ်းမျှယူထားသော သာမန်အစုရှယ်ယာအရေအတွက်ဖြင့် စားပြီး တွက်ချက်ထားပါသည်။

မြန်မာကျပ်ငွေ	၂၀၂၆ ခုနှစ်	၂၀၂၅ ခုနှစ်
အစုရှင်များသို့ ခွဲဝေပေးရသော အသားတင်အမြတ်	၂,၇၀၀,၂၇၇,၃၉၁/-	၃၅၉,၉၂၂,၄၄၇/-
အချိန်နှင့် ပျမ်းမျှယူထားသော သာမန်အစုရှယ်ယာ	၁၀,၀၆၀,၃၅၀	၁၀,၀၆၀,၃၅၀
အရေအတွက်		
ရှယ်ယာတစ်စု၏ အခြေခံဝင်ငွေ	၂၆၈.၄၁	၃၅.၇၈



၂.၁၈ ဆက်နွယ်ပတ်သက်သောအဖွဲ့အစည်းများ

အောက်ဖော်ပြပါ လုပ်ငန်းဆောင်ရွက်မှုများသည် ကုမ္ပဏီနှင့် ဆက်နွယ်ပတ်သက်သော အဖွဲ့အစည်းများ အကြားတွင် သဘောတူညီချက်များနှင့်အညီ ပေါ်ပေါက်ခဲ့ပါသည်။

၁။ နှစ်/ကာလကုန် စာရင်းလက်ကျန် (ကျပ်)	၂၀၂၆ ခုနှစ်	၂၀၂၅ ခုနှစ်
	<u>မတ်လ (၃၁) ရက်</u>	<u>မတ်လ (၃၁) ရက်</u>
ပေးရန်ရှိစာရင်း (Related Parties*)	-	၁၃၀,၀၀၀,၀၀၀/-

၃။ အရေးပါသောစာရင်းပိုင်းဆိုင်ရာဆုံးဖြတ်ချက်များနှင့်အညီ ခန့်မှန်းချက်များ

နိုင်ငံတကာ ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများနှင့်အညီ ဘဏ္ဍာရေးရှင်းတမ်းများကို ပြုစုရာတွင် စီမံခန့်ခွဲရာတွင် တာဝန်ရှိသူများသည် စာရင်းကာလတစ်ခုစီ ကုန်ဆုံးသည့်အချိန်တွင် အစီရင်ခံစာပါ ရပိုင်ခွင့်များ၊ ပေးရန်တာဝန်များ၊ ဝင်ငွေများ၊ အသုံးစရိတ်များနှင့် အလားအလာရှိသော ပေးရန်တာဝန်များ၏ ဖော်ပြချက်ကို အကျိုးသက်ရောက်စေသော ခန့်မှန်းခြေများနှင့် ယူဆချက်များကို ပြုလုပ်ရပါသည်။ သို့ရာတွင်

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)
ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၆ ခုနှစ် မတ်လ (၃၁)ရက်

ထိုခန့်မှန်းခြေများနှင့် ယူဆချက်များ၏ မသေချာမရေရာမှုကြောင့် အနာဂတ်ကာလများတွင် ရပိုင်ခွင့်နှင့် ပေးရန်တာဝန်၏ သယ်ဆောင်တန်ဖိုးကို အရေးပါသော စာရင်းညှိနှိုင်းမှုတစ်ခု ပြုလုပ်ရန် လိုအပ်စေနိုင်ပါသည်။

၄။ FINANCIAL RISK MANAGEMENT

ကုမ္ပဏီ၏ financial risk management မူဝါဒသည် ၎င်း၏ risk များကို စီမံခန့်ခွဲရာတွင် လုံလောက်သော ဘဏ္ဍာရေးအရင်းအမြစ်များသည် ကုမ္ပဏီ၏ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် ရရှိကြောင်း သေချာစေရန် ဖြစ်သည်။ ကုမ္ပဏီမှ ရင်ဆိုင်ရသော financial risk များ၏ အဓိကနယ်ပယ်များနှင့် ယင်း risk များနှင့် ပတ်သက်သည့် မူဝါဒများကို အောက်ပါအတိုင်း ချမှတ်ထားပါသည်။

(၁) Foreign exchange risk

အစီရင်ခံသည့်ကာလအတွင်း Foreign exchange risk မရှိပါ။ ကုမ္ပဏီသည် နိုင်ငံခြား ငွေကြေးလဲလှယ်နှုန်း အတက်အကျအတွက် မမျှော်မှန်းနိုင်သော ဆုံးရှုံးမှုများ ရှောင်ရှားရန် နိုင်ငံခြားငွေကြေးဖြင့် ထားရှိသော ဘဏ်လက်ကျန်ကို အနည်းဆုံးဖြစ်စေရန် လျော့ချခဲ့ ပါသည်။

(၂) Credit risk

စာရင်းတင်ထားသည့် ဘဏ္ဍာရေးရပိုင်ခွင့်များနှင့် ဆက်နွှယ်သည့် အများဆုံး credit risk မှာ လက်ကျန်ရှင်းတမ်းတွင် ဖော်ပြထားသည့် ငွေပမာဏ (carrying amount) ဖြစ်ပါသည်။ သို့သော် ကုမ္ပဏီသည် ယင်း risk ကို အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရန် မူဝါဒများ ချမှတ်ထားပြီး ဖြစ်ပါသည်။

(၃) Market risk

ကုမ္ပဏီသည် ရန်ကုန်မြို့တွင် လုပ်ငန်းများဆောင်ရွက်နေပြီး ဈေးကွက်ဆိုင်ရာ ယှဉ်ပြိုင်မှုနှင့် စပ်လျဉ်းသည့် စွန့်စားမှု တစ်စုံတစ်ရာ မရှိပါ။

(၄) Liquidity and cash flow risk

ငွေသားစီးဆင်းမှု အတက်အကျ၏ အကျိုးသက်ရောက်မှုကို လျော့နည်းစေရန်နှင့် လုပ်ငန်း အတွက် လိုအပ်သည့် ငွေကြေးထောက်ပံ့နိုင်ရန် ဒါရိုက်တာများမှ လုံလောက်မှု ရှိသည်ဟု ယူဆသော လက်ကျန်ငွေများကို ကုမ္ပဏီမှ စောင့်ကြည့် ထိန်းသိမ်းထားရှိပါသည်။



၅။ CAPITAL MANAGEMENT

ကုမ္ပဏီသည် မတည်ငွေရင်းများ စီမံခန့်ခွဲရာတွင် ထားရှိသော အဓိကရည်ရွယ်ချက်များမှာ လုံလောက်သော လုပ်ငန်းလည်ပတ်ငွေကို ကာကွယ်ထိန်းသိမ်းနိုင်ပြီး လုပ်ငန်းစဉ်ဆက်မပြတ် ဆက်လက်လုပ် ဆောင်နိုင်ရန် ဖြစ်ပါသည်။ ကုမ္ပဏီသည် ၎င်း၏ ရင်းနှီးငွေပွဲစည်းမှုများကို စီမံခန့်ခွဲပြီး ၎င်း၏ ငွေရေးကြေးရေး ပေးရန်တာဝန်များကို ပေးရန်စေ့ရောက်သည့်အခါ ပေးချေနိုင်ရန် သေချာမှုရှိစေရန် ဆောင်ရွက်သည်။

မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်
(အမ်အေဂျီဒီပီအယ်လ်)
ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ
၂၀၂၆ ခုနှစ် မတ်လ (၃၁)ရက်

၆။ AMOUNT DUE TO DIRECTORS/SHAREHOLDERS

ဒါရိုက်တာများ/ရှယ်ယာရှင်များသို့ ပေးဆောင်ရန် ကျန်ရှိသော ငွေပမာဏသည် အာမခံမဲ့၊ အတိုးမဲ့ဖြစ်ပြီး တောင်းဆိုသည့်အချိန်တွင် ပေးဆောင်နိုင်ပါသည်။

၇။ အခွန်မလျာထားမီအသားတင်အမြတ်

သင့်ငွေ (ကျပ်)



၂၀၂၆ ခုနှစ်

၂၀၂၅ ခုနှစ်

အခွန်မလျာထားမီအသားတင်အမြတ်

၃,၄၆၁,၈၉၄,၀၉၁/-

၄၆၁,၄၃၉,၀၃၄/-

မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်(အမ်အေဂျီဒီအယ်လ်)

ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ

၂၀၂၆ ခုနှစ် မတ်လ (၃၁)ရက်

မှတ်စု			မြန်မာကျပ်	မြန်မာကျပ်
			၂၀၂၅-၂၀၂၆	၂၀၂၄-၂၀၂၅
၈	ပုံသေပိုင်ပစ္စည်း			
	ပိုင်ဆိုင်မှုများကို အသုံးပြုပိုင်ခွင့်	မူရင်းတန်ဖိုး	စုစုပေါင်းတန်ဖိုးလျော့	အသားတင်တန်ဖိုး
	Thilawa Port Area Plot No. 29	၁,၄၂၆,၇၆၈,၅၄၉	၂၈၅,၃၅၃,၇၁၃	၁,၁၄၁,၄၁၄,၈၃၆
	Thilawa Port Warehouse Plot No. 29	၃,၄၄၆,၃၁၂,၅၀၀	၆၀,၈၀၂,၉၇၅	၃,၃၈၅,၅၀၉,၅၂၅
	ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ	၄,၇၆၀,၅၄၀,၁၈၇	-	၄,၇၆၀,၅၄၀,၁၈၇
	၁၄၅,၅၀၀	၁၄၅,၄၉၉	၁	၁
	၉,၆၃၃,၇၆၆,၇၃၆	၃၄၆,၃၀၂,၁၈၇	၉,၂၈၇,၄၆၄,၅၄၉	၂,၃၈၆,၀၀၉,၇၀၈
၉	ရင်းနှီးမြှုပ်နှံမှု - Myanmar Thilawa SEZ Holdings Public Co.,Ltd			
	အကြောင်းအရာ		ရက်စွဲ	မြန်မာကျပ်
	ရင်းနှီးမြှုပ်နှံမှု - Myanmar Thilawa SEZ Holdings Public Co.,Ltd			၁,၉၀၀,၀၀၀,၀၀၀
	ရင်းနှီးမြှုပ်နှံမှု တန်ဖိုးတိုးလာခြင်း	31-May-2017	၅,၈၉၀,၀၀၀,၀၀၀	၅,၈၉၀,၀၀၀,၀၀၀
	ရင်းနှီးမြှုပ်နှံမှု တန်ဖိုးလျော့သွားခြင်း	31-May-2018	(၂,၃၇၅,၀၀၀,၀၀၀)	(၂,၃၇၅,၀၀၀,၀၀၀)
	ရင်းနှီးမြှုပ်နှံမှု တန်ဖိုးတိုးလာခြင်း	30-Sep-2019	၂,၃၇၅,၀၀၀,၀၀၀	၂,၃၇၅,၀၀၀,၀၀၀
	ရင်းနှီးမြှုပ်နှံမှု တန်ဖိုးလျော့သွားခြင်း	30-Sep-2020	(၇၆၀,၀၀၀,၀၀၀)	(၇၆၀,၀၀၀,၀၀၀)
	ရင်းနှီးမြှုပ်နှံမှု တန်ဖိုးလျော့သွားခြင်း	30-Sep-2021	(၉၅၀,၀၀၀,၀၀၀)	(၉၅၀,၀၀၀,၀၀၀)
	ရင်းနှီးမြှုပ်နှံမှု တန်ဖိုးလျော့သွားခြင်း	31-Mar-2022	(၈၅၅,၀၀၀,၀၀၀)	(၈၅၅,၀၀၀,၀၀၀)
	ရင်းနှီးမြှုပ်နှံမှု တန်ဖိုးတိုးလာခြင်း	31-Mar-2023	၆၆၅,၀၀၀,၀၀၀	၆၆၅,၀၀၀,၀၀၀
	ရင်းနှီးမြှုပ်နှံမှု တန်ဖိုးလျော့သွားခြင်း	31-Mar-2024	(၃၈၀,၀၀၀,၀၀၀)	(၃၈၀,၀၀၀,၀၀၀)
	ရင်းနှီးမြှုပ်နှံမှု တန်ဖိုးတိုးလာခြင်း	31-Mar-2025	၂၈၅,၀၀၀,၀၀၀	၂၈၅,၀၀၀,၀၀၀
	ရင်းနှီးမြှုပ်နှံမှု တန်ဖိုးတိုးလာခြင်း	31-Mar-2026	၅,၉၈၅,၀၀၀,၀၀၀	-
			၁၁,၇၈၀,၀၀၀,၀၀၀	၅,၇၉၅,၀၀၀,၀၀၀
	၁၀	ရင်းနှီးမြှုပ်နှံမှု - Myanmar National Telecom Holdings Public Ltd		
ရင်းနှီးမြှုပ်နှံမှု - Myanmar National Telecom Holdings Public Ltd			၂,၉၂၄,၅၈၃,၅၆၂	၂,၉၂၄,၅၈၃,၅၆၂
			၂,၉၂၄,၅၈၃,၅၆၂	၂,၉၂၄,၅၈၃,၅၆၂
၁၁	ရင်းနှီးမြှုပ်နှံမှု - Myanmar Kyauk Phyu SEZ Holding Consortium Public Co.,Ltd			
	ရင်းနှီးမြှုပ်နှံမှု - Myanmar Kyauk Phyu SEZ Holding Consortium Public Co.,Ltd		၁၀,၀၀၀,၀၀၀	၁၀,၀၀၀,၀၀၀
			၁၀,၀၀၀,၀၀၀	၁၀,၀၀၀,၀၀၀
၁၂	ရင်းနှီးမြှုပ်နှံမှု - Myanmar Agro Alliance Terminal Co.,Ltd			
	ရင်းနှီးမြှုပ်နှံမှု - Myanmar Agro Alliance Terminal Co.,Ltd		၂၀၀,၀၀၀,၀၀၀	၂၀၀,၀၀၀,၀၀၀
			၂၀၀,၀၀၀,၀၀၀	၂၀၀,၀၀၀,၀၀၀
၁၃	ကုန်လက်ကျန်			
	ပြောင်းဆဲ		-	၇,၈၅၃,၉၈၂,၆၅၃
			-	၇,၈၅၃,၉၈၂,၆၅၃
၁၄	ဘဏ်အာမခံ			
	ဘဏ်အာမခံ		၆၅၈,၂၆၃,၈၀၈	၆၅၈,၂၆၃,၈၀၈
			၆၅၈,၂၆၃,၈၀၈	၆၅၈,၂၆၃,၈၀၈

မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်(အမ်အေဂျီဒီပီအယ်လ်)

ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ

၂၀၂၆ ခုနှစ် မတ်လ (၃၁)ရက်

မှတ်စု

၁၅ ငွေနှင့် ငွေသားညီမျှခြင်းလက်ကျန်များ

ငွေလက်ကျန်
ဘဏ်လက်ကျန် (မြန်မာကျပ် - CB Special SMZ)
ဘဏ်လက်ကျန် (မြန်မာကျပ် - CB-Saving HO)
ဘဏ်လက်ကျန် (မြန်မာကျပ် - CB-Current For Saving)
ဘဏ်လက်ကျန် (မြန်မာကျပ် - CB-Call)
ဘဏ်လက်ကျန် (မြန်မာကျပ် - CB-Saving SMZ)
ဘဏ်လက်ကျန် (မြန်မာကျပ် - MCB-Call)
ဘဏ်လက်ကျန် (မြန်မာကျပ် - MCB-Current)
ဘဏ်လက်ကျန် (မြန်မာကျပ် - A-Bank-Call-Pathein)
ဘဏ်လက်ကျန် (မြန်မာကျပ် - A-Bank-Saving-BAK)
ဘဏ်လက်ကျန် (မြန်မာကျပ် - A-Bank-Current)
ဘဏ်လက်ကျန် (ဒေါ်လာ - CB Bank)
ဘဏ်လက်ကျန် (ဒေါ်လာ - MFTB Bank)

စုစုပေါင်း

ဘဏ်အာမခံ

ငွေနှင့် ငွေသားညီမျှခြင်းလက်ကျန်များ

၁၆ အခြားပေးရန်ရှိ (အမြတ်ဝေစု)

စာရင်းဖွင့်လက်ကျန်
အမြတ်ခွဲဝေပေးခြင်း
နှစ်အတွင်းပေးချေခြင်း

၁၇ ဝင်ငွေခွန်လျာထားချက်များ

စာရင်းဖွင့်လက်ကျန်
နှစ်အတွင်း ဝင်ငွေခွန်
အခွန်ပေးခြင်း
ယခင်နှစ်များအတွက် စာရင်းညှိနှိုင်းချက်

၁၈ ပေးရန်ရှိသောဆောက်လုပ်ခြင်းစရိတ်

ပေးရန်ရှိ - TLW Warehouse Construction
ပေးရန်ရှိ - TLW Expenses

၁၉ ပေးရန်ရှိအသုံးစရိတ်များ

စာရင်းစစ်ဆေးခ
ပေးရန်ရှိ လှူဒါန်းငွေ
ဘဏ်စရိတ် ပေးရန်ရှိ
YSX အသုံးစရိတ် ပေးရန်ရှိ
ပေးရန်ရှိစာရင်း (Related Parties*)

မြန်မာကျပ်

၂၀၂၅-၂၀၂၆

မြန်မာကျပ်

၂၀၂၄-၂၀၂၅

၂၇၅,၃၇၅,၂၄၈

၅,၅၇၆,၂၇၇,၅၂၀

၇၆၂,၄၆၆,၃၉၇

၁,၃၇၅

၄၈၁,၃၂၈,၃၈၈

၆၁,၉၈၅,၁၅၁

၁,၀၀၈,၄၃၂

၆,၇၅၀

၄,၄၁၈,၈၄၅

၁၃,၃၆၄,၀၀၈

၁၀,၀၀၀

၈,၄၁၈,၂၂၈

၂၃၁,၀၀၀

၇,၁၈၄,၈၉၁,၃၄၂

(၆၅၈,၂၆၃,၈၀၈)

၆,၅၂၆,၆၂၇,၅၃၄

၂၉၆,၇၆၃,၈၆၈

၅၇၁,၅၄၇,၆၆၃

၇၀၄,၄၀၂,၄၆၀

၅၀၀

၉၈,၃၇၀,၉၅၈

၁၅,၄၂၂,၀၃၈

၉၄၃,၂၄၅

၉,၇၅၀

၄,၁၂၀,၉၄၂

၁၁,၉၇၅,၄၇၃

၁၀,၀၀၀

၈,၄၁၈,၂၂၈

၂၃၁,၀၀၀

၁,၇၁၂,၂၁၆,၁၂၄

(၆၅၈,၂၆၃,၈၀၈)

၁,၀၅၃,၉၅၂,၃၁၆

၆၁,၆၅၆,၅၀၀

၅၀၃,၀၁၇,၅၀၀

(၅၁၉,၄၁၂,၅၀၀)

၄၅,၂၄၁,၅၀၀

၁၃၆,၄၈၇,၅၀၀

၅၀၃,၀၁၇,၅၀၀

(၅၇၇,၈၄၈,၅၀၀)

၆၁,၆၅၆,၅၀၀

၁၀၁,၅၁၆,၅၈၆

၇၆၁,၆၁၆,၇၀၀

(၁၀၁,၅၁၆,၅၈၆)

-

၇၆၁,၆၁၆,၇၀၀

(၁,၅၂၃,၂၉၂)

၁၀၁,၅၁၆,၅၈၇

(၁,၆၄၈,၃၁၁)

၃,၁၇၁,၅၉၂

၁၀၁,၅၁၆,၅၈၆

၁၃၆,၄၄၈,၁၃၄

၉၅၉,၂၈၃,၇၅၀

၁,၀၉၅,၇၃၁,၈၈၄

-

-

-

၅,၂၅၀,၀၀၀

-

-

၈၂၉,၉၇၉

-

၆,၀၇၉,၉၇၉

၄,၉၂၅,၀၀၀

၁၀၀,၀၀၀,၀၀၀

၁၀,၀၀၀

၆၄၅,၅၃၉

၁၃၀,၀၀၀,၀၀၀

၂၃၅,၅၈၀,၅၃၉

မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက် (အမ်အေဂျီဒီပီအယ်လ်)

ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ

၂၀၂၆ ခုနှစ် မတ်လ (၃၁)ရက်

မှတ်စု	မြန်မာကျပ် ၂၀၂၅-၂၀၂၆	မြန်မာကျပ် ၂၀၂၄-၂၀၂၅
၂၀ ဝင်ငွေ		
အရောင်း	၁၈၆,၀၂၄,၀၀၀	-
(-) ကုန်သွယ်လုပ်ငန်းခွန်	(၈,၈၅၈,၂၈၆)	-
ပြည်တွင်းအရောင်း (ပြောင်းဆံ)	၁၁,၇၃၇,၆၁၀,၇၂၀	၂,၈၀၃,၃၇၈,၃၃၂
	<u>၁၁,၉၁၄,၇၇၆,၄၃၄</u>	<u>၂,၈၀၃,၃၇၈,၃၃၂</u>
၂၁ ကုန်ရောင်းစရိတ်များ		
စာရင်းဖွင့်ကုန်လက်ကျန်	၇,၈၅၃,၉၈၂,၆၅၃	၉,၇၉၂,၃၇၅,၃၂၇
ကုန်ဝယ်စာရင်း (သွင်းကုန်)	၁၆၉,၈၆၃,၅၇၉	-
ကုန်ဝယ်ကျစရိတ် (သွင်းကုန်)	၅,၅၆၅,၈၀၇	-
ပြောင်းဆံကုန်ကျစရိတ်နှင့် ဘဏ်စရိတ်	၁၉,၅၅၈,၇၄၀	၆၇,၄၇၅,၂၅၀
ဂိုဒေါင်စရိတ်	၅၃၄,၄၃၆,၃၀၇	-
စာရင်းပိတ်ကုန်လက်ကျန်	-	(၇,၈၅၃,၉၈၂,၆၅၃)
	<u>၈,၅၈၃,၄၀၇,၀၈၆</u>	<u>၂,၀၀၅,၈၆၇,၉၂၄</u>
၂၂ အခြားဝင်ငွေ		
ဘဏ်အတိုးရငွေ	၃၉၄,၂၃၇,၉၁၇	၈၄,၉၅၃,၃၉၃
MNTH မှ အတိုးရငွေ	၄,၄၆၈,၀၄၁	၄,၄၆၈,၀၄၁
ပြောင်းဆံအိတ်ခွဲရောင်းရငွေ	-	၁၇,၆၈၁,၂၀၉
	<u>၃၉၈,၇၀၅,၉၅၉</u>	<u>၁၀၇,၁၀၂,၆၄၃</u>
၂၃ စီမံခန့်ခွဲရေးနှင့် အထွေထွေစရိတ်		
စာရင်းစစ်ကုန်ကျစရိတ်	၁၀,၅၀၀,၀၀၀	၈,၉၂၅,၀၀၀
နှစ်ပတ်လည် အထွေထွေအစည်းအဝေးစရိတ်	၁၀,၄၅၅,၃၅၅	၅,၀၆၄,၉၈၉
ကြော်ငြာစရိတ်	-	၄၄၆,၀၀၀
ဘဏ်စရိတ်နှင့် ဘဏ်အာမခံကြေး	၂၉၈,၂၅၀	၅၅,၆၅၀
ပုံနှိပ်ခြင်းနှင့် စာရေးကိရိယာ	၄၇,၀၀၀	၄၂၂,၉၀၀
အထွေထွေစရိတ်	၁,၆၇၀,၉၇၉	၂,၈၈၁,၆၀၀
အသင်းဝင်ကြေးနှင့် လိုင်စင်ကြေး	၅၇၈,၁၁၆	၂၆၀,၀၀၀
လစာနှင့် လုံခြုံရေးစရိတ်	၄၂,၀၇၀,၀၀၀	၂၉,၉၇၀,၀၀၀
ဖုန်းနှင့် အင်တာနက်စရိတ်	၁,၂၉၀,၇၃၂	၅,၉၁၆,၈၇၃
YSX Prelisting Board ဝင်ရောက်ခြင်းအခမ်းအနား နှင့်	-	-
ဂုဏ်ပြုညစာစားပွဲ အခမ်းအနား ကုန်ကျစရိတ်	-	၆၁,၃၇၂,၃၆၄
ရက် ၁၀၀ စီမံကိန်းကုန်ကျစရိတ်	၂,၀၀၀,၀၀၀	-
4.1.2026 လွတ်လပ်ရေးနေ့ အတွက် ဂုဏ်ပြုပန်းခြင်းဖိုး	၅၀၀,၀၀၀	-
လျှော့ဒါန်းငွေ	၂၀,၀၀၀,၀၀၀	၂၀၉,၈၁၉,၈၀၀
တန်ဖိုးလျော့စရိတ် (Finance Lease)	၂၈,၅၃၅,၃၇၁	၂၈,၅၃၅,၃၇၁
တန်ဖိုးလျော့စရိတ်	၆၀,၈၀၂,၉၇၅	-
	<u>၁၇၈,၇၄၈,၇၇၈</u>	<u>၃၅၃,၆၇၀,၅၄၇</u>

မှတ်စု - ၂၄

မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်(အမ်အေဂျီဒီပီအယ်လ်)

ဘဏ္ဍာရေးရှင်းတမ်းအပေါ် မှတ်စုများ

၂၀၂၆ ခုနှစ် မတ်လ (၃၁)ရက်

မှတ်စု		မြန်မာကျပ် ၂၀၂၅-၂၀၂၆	မြန်မာကျပ် ၂၀၂၄-၂၀၂၅
၂၄	လှူဒါန်းငွေ		
	MPBMSMA အသင်းအတွက် South Asia Agir Forum 2026 အခမ်းအနားအတွက် အလှူငွေထည့်စရိတ်	၂၀,၀၀၀,၀၀၀	-
	ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့သည့် ဒေသများသို့ စားသောက်ကုန်/လူသုံးကုန်ပစ္စည်းများ လှူဒါန်းခြင်း	-	၁၀,၀၀၀,၀၀၀
	သမနှင့်ကျေးလက်ဌာနသို့ မတ်ပဲမျိုး ၈,၄၀၀ ပိဿာအား MPBMSMA မှတစ်ဆင့် လှူဒါန်းခြင်း	-	၄၉,၈၁၉,၈၀၀
	ရွှေတိဂုံ စေတီတော် သို့ ရွှေသင်္ကန်း (၈)ကျပ်သားဆက်ကပ်လှူဒါန်းခြင်း	-	၂၀,၀၀၀,၀၀၀
	မန္တလေးငလျင်ဘေးဒဏ်သင့်ပြည်သူများသို့ လှူဒါန်းငွေ (MPBMSMA မှတစ်ဆင့် လှူဒါန်းခြင်း)	-	၃၀,၀၀၀,၀၀၀
	မန္တလေးငလျင်ဘေးဒဏ်သင့်ပြည်သူများသို့ လှူဒါန်းငွေ (နိုင်ငံတော်သို့လှူဒါန်းခြင်း)	-	၁၀၀,၀၀၀,၀၀၀
		၂၀,၀၀၀,၀၀၀	၂၀၉,၈၁၉,၈၀၀



၂၅ ဘဏ္ဍာရေးရှင်းတမ်းအတည်ပြုခြင်း

ကုမ္ပဏီသည် ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသော ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းကို ၂၀၂၆ ခုနှစ် ဇွန်လ (၂၉) ရက်နေ့တွင် ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်အရ ထုတ်ပြန်ရန် အတည်ပြုခဲ့ပါသည်။



မြန်မာ့လယ်ယာထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက်(အမ်အေဂျီဒီပီအယ်လ်)
(၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်

ပုံသေပိုင်ပစ္စည်းစာရင်း

နောက်ဆက်တွဲဇယား(၁)

စဉ်	အကြောင်းအရာ	တန်ဖိုးလျော့ ရာခိုင်နှုန်း	မူရင်းတန်ဖိုး			တန်ဖိုးလျော့စရိတ်			အသားတင်တန်ဖိုး
			စာရင်းဖွင့်လက်ကျန်	အသစ်ဝယ်ခြင်း	စာရင်းပိတ်လက်ကျန်	စာရင်းဖွင့် တန်ဖိုးလျော့	နှစ်အတွင်း တန်ဖိုးလျော့	စာရင်းပိတ် တန်ဖိုးလျော့	
	ပုံသေပိုင်ပစ္စည်း								
၁	ငှားရမ်းထားသော မြေ (Right of Use Assets)	၂%	၁,၄၂၆,၇၆၈,၅၄၉	-	၁,၄၂၆,၇၆၈,၅၄၉	၂၅၆,၈၁၈,၃၄၂	၂၈,၅၃၅,၃၇၁	၂၈၅,၃၅၃,၇၁၃	၁,၁၄၁,၄၁၄,၈၃၆
၂	Thilawa Port Area Plot No. 29	၅%	၁,၂၁၆,၀၅၉,၅၀၀	၂,၂၃၀,၂၅၃,၀၀၀	၃,၄၄၆,၃၁၂,၅၀၀	-	၆၀,၈၀၂,၉၇၅	၆၀,၈၀၂,၉၇၅	၃,၃၈၅,၅၀၉,၅၂၅
၃	Thilawa Port Warehouse Plot No. 29			၄,၇၆၀,၅၄၀,၁၈၇	၄,၇၆၀,၅၄၀,၁၈၇	-	-	-	၄,၇၆၀,၅၄၀,၁၈၇
၄	ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ	၁၀%	၁၄၅,၅၀၀	-	၁၄၅,၅၀၀	၁၄၅,၄၉၉	-	၁၄၅,၄၉၉	၁
			၂,၆၄၂,၉၇၃,၅၄၉	၆,၉၉၀,၇၉၃,၁၈၇	၉,၆၃၃,၇၆၆,၇၃၆	၂၅၆,၉၆၃,၈၄၁	၈၉,၃၃၈,၃၄၆	၃၄၆,၃၀၂,၁၈၇	၉,၂၈၇,၄၆၄,၅၄၉